

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ

(၂၀၁၁ခုနှစ်၊ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၃။)

၁၃၇၃ခုနှစ်၊သီတင်းကျွတ်လဆန်း ၂ရက်

(၂၀၁၁ခုနှစ်၊စက်တင်ဘာလ ၂၉ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေသည်၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက်မှစ၍အကျိုးသက်ရောက်စေရမည်။

၃။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင်ပါရှိသော "ပြည်နယ် သို့မဟုတ် တိုင်းအခွန်ဦးစီးဌာနမှူး" ဆိုသည့် စကားရပ်ကို "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူး" ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၄။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ၃တွင်-

(က) ပုဒ်မခွဲ(ဃ)၌ ပါရှိသော "ပြည်ထောင်စုအစိုးရက" ဆိုသည့်စကားရပ်ကို "ပုဒ်မ ၆ အရ ပြည်ထောင်စု အစိုးရအဖွဲ့၏ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ခ) ပုဒ်မခွဲ(င)ကို အောက်ပါအတိုင်း အစားထိုးရမည် -

"(င) ရောင်းရငွေ ဆိုသည်မှာ ကုန်စည်ကိုလက်ငင်းဖြစ်စေ၊ ကြွေးဖြင့်ဖြစ်စေ၊ အခြားဆိုင်ငံ့ စနစ်ဖြင့်ဖြစ်စေ၊ ကြိုတင်အရောင်းစနစ်ဖြင့်ဖြစ်စေ ရောင်းချ၍ရငွေ သို့မဟုတ် ရရန်ငွေကို ဆိုသည်။ ကုန်စည်ချင်း လဲလှယ်ခြင်း ဖြစ်လျှင်ယင်းသို့ပြုလုပ်ရာတွင် သတ်မှတ်သည့် တန်ဖိုးကို ဆိုသည်။ ယင်းစကားရပ်တွင် ကုန်စည်ကို ထည့်သွင်းထုပ်ပိုးသော ပစ္စည်း တန်ဖိုးလည်း ပါဝင်သည်။"

(ဂ) ပုဒ်မခွဲ(တ)၏နောက်၌ပုဒ်မခွဲ(ထ) အဖြစ်အောက်ပါအတိုင်းဖြည့်စွက်ရမည် -

"(ထ) မြို့နယ်အခွန်ဦးစီးဌာနမှူးဆိုသည်မှာ ဤဥပဒေအရအခွန်ထမ်းက ပေးဆောင်ရမည့် အခွန်ကို စည်းကြပ်ကောက်ခံရန် တာဝန်ပေးထားသည့် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၏ တာဝန်ခံ အရာရှိ ကိုဆိုသည်။ ယင်းစကားရပ်တွင် ကုမ္ပဏီများဆိုင်ရာအခွန်ရုံး၌ အခွန်စည်းကြပ် ကောက်ခံရန် တာဝန်ပေးအပ်ထားသောဦးစီးအရာရှိများလည်းပါဝင်သည်။"

၅။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ၇တွင်ပါရှိသော "ဝန်ဆောင်မှုရငွေ" ဆိုသည့်စကားရပ်ကို "ဆောင်ရွက်သည့် ဝန်ဆောင်မှု" ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။

၆။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ၈တွင်-

(က) "ပြည်ထောင်စုအစိုးရသည်" ဆိုသည့်စကားရပ်ကို "ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည်" ဆိုသည့်စကားရပ်ဖြင့် အစားထိုး ရမည်။

(ခ) ပုဒ်မခွဲ(ဂ)၊ပုဒ်မခွဲငယ်(၂)၌ပါရှိသော "စတင်သောနှစ် အပါအဝင် တစ်ဆက်တည်းသုံးနှစ်အထိ" ဆိုသည့် စကားရပ်ကို "စီးပွားဖြစ်စတင်သောနေ့မှတစ်ဆက်တည်း၃၆လအထိ" ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်။

၇။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ၁၁၊ပုဒ်မခွဲ(က)နှင့်ပုဒ်မခွဲ(ခ)တို့တွင်ပါရှိသော "အခွန်ကျသင့်သော" ဆိုသည့် စကားရပ် အသီးသီး ကိုပယ်ဖျက်ရမည်။

၈။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ၁၄တွင်-

(က) ပုဒ်မခွဲ (ဂ) ကိုအောက်ပါအတိုင်းအစားထိုးရမည် -

"(ဂ)အခွန်ထမ်း တင်ပြသောစာရင်းအထောက်အထားများမှ ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေကို မှန်ကန်စွာမရရှိနိုင်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် လိုအပ်သော အခြားသက်သေခံ အထောက်အထားများကို စိစစ်ပြီး အခွန်စည်းကြပ်ရမည်။"

(ခ) ပုဒ်မခွဲ(ဂ)၏နောက်၌ပုဒ်မခွဲ(ဃ)အဖြစ်အောက်ပါအတိုင်းဖြည့်စွက်ရမည် -

"(ဃ)အခွန်ထမ်းကနှစ်ချုပ်ကြေညာလွှာပေးပို့ရန်၊စာရင်းအထောက်အထားတင်ပြရန်သို့မဟုတ် လာရောက်အစစ်အဆေးခံရန် ပျက်ကွက်လျှင်မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ရရှိထားသော သတင်းအချက်အလက်များကိုအခြေပြု၍အခွန်ကိုခန့်မှန်းစည်းကြပ်နိုင်သည်။အခွန်မစည်းကြပ်မီမည်သူ့ကိုမဆိုခေါ်ယူစစ်ဆေးခြင်း၊လိုအပ်သည့်သတင်းအချက်အလက်များတောင်းယူခြင်းကို" ပြုလုပ်နိုင်သည်။

၉။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ၁၅၊ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)နှင့် (ဃ) တို့ကိုအောက်ပါ အတိုင်းအစားထိုးရမည် -

"(က) ပြည်ပသို့အပြီးအပိုင်ထွက်ခွာသွားမည့်သူ၊

(ခ) လုပ်ငန်းရပ်စဲသူ

(ဂ) ဖျော်ဖြေမှုကျင်းပသူ။"

၁၀။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ၁၉တွင်-

(က) ပုဒ်မခွဲ(က)ကိုအောက်ပါအတိုင်းအစားထိုးရမည် -

"(က) အခွန်ထမ်းကမကျေနပ်လျှင်အောက်ပါသူများထံအယူခံဝင်နိုင်သည်-

(၁) အခွန် ကျပ်သုံးသောင်းထက်ပိုလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်

ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူး၊

(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူးသို့မဟုတ် ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးဌာနမှူး၏ဆုံးဖြတ်ချက်ဖြစ်ပြီး အခွန် ကျပ်တစ်သိန်းထက် ပိုလျှင်အခွန်အယူခံခံအဖွဲ့၊

(၃) အခွန်အယူခံခံအဖွဲ့၏ ဆုံးဖြတ်ချက်မှပေါ်ပေါက်သည့် ဥပဒေရေးရာ ပြဿနာ နှင့် စပ်လျဉ်းလျှင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်။"

(ခ) ပုဒ်မခွဲ(စ)ကိုအောက်ပါအတိုင်းအစားထိုးရမည် -

"(စ) အခွန်သည် ကျပ်သုံးသောင်းထက်မပိုလျှင် မြို့နယ်အခွန်ဦးစီးဌာနမှူး၏ အမိန့်သည် လည်းကောင်း၊ အခွန်သည်ကျပ်တစ်သိန်းထက်မပိုလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ဌာနမှူး၏ ဆုံးဖြတ်ချက်သည် လည်းကောင်း၊ အခွန်သည် ကျပ်တစ်သိန်းအထက် ဖြစ်ပြီး ဥပဒေရေးရာပြဿနာ မပေါ်ပေါက်လျှင် အခွန်အယူခံခံအဖွဲ့၏ အဆုံးအဖြတ် သည်လည်းကောင်းအပြီးအပြတ်ဖြစ်စေရမည်။"

၁၁။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင်-

(က) ပုဒ်မ၂၁၌ ပါရှိသော "တစ်ဆယ်ရာခိုင်နှုန်းထက် မပိုသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင် စေနိုင်သည်" ဆိုသည့် စကားရပ်ကို "တစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်စေရမည်" ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။

(ခ) ပုဒ်မ၂၁-က၌ပါရှိသော "ပြည်ထောင်စုအစိုးရက" ဆိုသည့်စကားရပ်ကို "ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက" ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ "ကျသင့် အခွန်၏ တစ်ဆယ် ရာခိုင်နှုန်းထက်မပိုသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင် စေနိုင်သည်"

ဆိုသည့်စကားရပ်ကို "ကျသင့် အခွန်၏ တစ်ဆယ်ရာခိုင်နှုန်းနှင့်ညီမျှသော ငွေကိုဒဏ်ငွေအဖြစ် ပေးဆောင်စေရမည်" ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးရမည်။

၁၂။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂ တွင် -

(က) ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၃)၌ပါရှိသော "တစ်နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်အထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အပြစ်ပေးနိုင်သည်" ဆိုသည့်စကားရပ်ကို "တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည်" ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။

(ခ) ပုဒ်မခွဲ(ခ)၌ ပါရှိသော "သုံးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သောင်းအထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ကိုဖြစ်စေ အပြစ်ပေးနိုင်သည်" ဆိုသည့်စကားရပ်ကို " သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သုံးသိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်း ခံရမည်။" ဆိုသည့် စကားရပ် ဖြင့်အစားထိုးရမည်။

၁၃။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ “၂၇” တွင်ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်းအစားထိုးရမည် -

"(က) ကုန်စည်တစ်မျိုးမျိုးကို ရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှုတစ်ရပ်ရပ် ဆောင်ရွက်ခြင်း အတွက် နိုင်ငံခြားငွေရရှိလျှင် ယင်းနိုင်ငံခြားငွေအပေါ် ကျသင့်စေရမည့်အခွန်နှုန်းကို သတ်မှတ် နိုင်သည်။"

၁၄။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၈၊ ပုဒ်မခွဲ(ခ)ကိုအောက်ပါအတိုင်းအစားထိုးရမည် -

"(ခ) ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ရငွေအမျိုးအစား တစ်ရပ်ရပ် အတွက် ဖြစ်စေ၊ အခွန်ထမ်းအမျိုးအစား တစ်ခုခုအတွက်ဖြစ်စေ ဤဥပဒေပုဒ်မ၁၄၊ ပုဒ်မခွဲ(ခ) အရ တောင်းခံ သည့်အခါ တင်ပြနိုင်ရန်မည်သည့် အချက်အလက်များ ပါဝင်သည့်စာရင်းများ ထားရှိရမည်ကို အမိန့် ကြော်ငြာစာဖြင့် သတ်မှတ်နိုင်သည်။"

၁၅။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ “၂၉” ကိုအောက်ပါအတိုင်းအစားထိုးရမည် -

"၂၉။ ဤဥပဒေပါပြဋ္ဌာန်းချက်များ ထမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ ပြည်ထောင်စု အစိုးရအဖွဲ့ ၏ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည်-

(က) လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် နိုင်သည်။"

၁၆။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ၃၁နှင့်ပုဒ်မ၃၂ တို့ကို ပယ်ဖျက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်